

လည်သိင်္ခာဘော်လီ နဲ့ <de dhain: za baw li> [缅·英 俗]
သိင်္ခာ + bodice] 一种背带式女胸衣

လည်ထိုက် နဲ့ <de hait> 鸡心领口, 方领口

လည်း သဲ <de:> 也, 又: မြဲပါ ~ ဆုံးသား ~ ဆုံး။ (成) 猛
也死了, 儿子也死了, 喻: 鸡飞蛋打 / ပညာ ~ တတ်၏လုံး
လိမ့်ဂိမ့် ~ ရှုံး၏။ 又有知识又勤劳。/ အူအွှုံစား ~ နိုင်ငံရွေး၊
အိုး ~ နိုင်ငံရွှေးမြိုင်နေပါသည်။ 他无论吃饭, 睡觉都在想着
政治问题。

လည်းကောင်း I သဲ <l-gaun:> 在名词或词组后连用, 相当于“……也好……也好”, “既……又……”: အားလုံးဖော်
တိန်ကို ~ မင်အိုးကို ~ ဖူလာ၏။ 他把钢笔、墨水都拿来了。
II ပဲ <l-gaun:> 一样, 如此: ထိုကောင်သည်အလွန်မြှင့်သည်၍၏။
တောင်လည်းထိန်ည်း ~ မြှင့်သည်။ 那座山很高, 这座山也是一样。

ငှါး I သဲ <l-gaun:> လည်းကောင်း的缩略字 II ပဲ <l-gaun:>
လည်းကောင်း 的缩略字 III နဲ့ <l-gaun:> 该, 那: သူ
တို့အိမ်ရွှေး, တွင်ပုံးခြုံချုပ်၏။ ~ ပန်ပြုတွင်ကျောက်တိုင်တိုင်၍
သည်။ 他们家前面有座花园, 那座花园里有一石碑。
/ ~ မေးခွားများကိုအားလုံးဖြေားရမည်။ 那些问题必须全部回答。

ငှါးပြုင် သဲ <l-gaun: pyin> 此外, 而且, 还有: ~ ဘယ်
သေးသလဲ။ 此外还需要什么呢?

လည်းပြု၏ ကဲ <le: pyo> = ပဲပြု 倒下, 崩塌: တောင်
~ သည်။ 山崩塌了。/ ဒီပွားရေး ~ သွားသည်။ 经济崩溃。

လည်းထိပ် ကဲ <le: leit> (古)①歪斜 ②入歧途

လည်းလျော်း ကဲ <le: l-yaun:> = လဲလျော်း ①躺倒 ②信赖

ထိုက် နဲ့ <hlain> = လိုက်ခေါင်း:

ထိုက်ကျော်း နဲ့ <hlain gyin:> = လိုက်ခေါင်း:

ထိုက်ခေါင်း နဲ့ <hlain gaun:> ①岩洞, 洞穴, 石窟 ②地道,
隧道, 炮道: ~ တူးသည်။ 挖隧道。

ထိုက်ချော်း နဲ့ <hlain gyaun> 隧道, 暗道, 洞穴

ထိုက်ဂုဏ် နဲ့ <hlain gu> 洞穴, 窑洞

ထိုက်မှုံး နဲ့ <hlain mout> 石窟入口

ထိုက်သံး နဲ့ <hlain dhan> 回声

ထိုက်ယော် နဲ့ <hlain u' min> 隧道, 地道

လတ် I နဲ့ <lat> ①新鲜, 新: ဟင်းသီးဟင်းရွက် ~ သည်။ 蔬
菜新鲜。/ အသားဝါး ~ သည်။ 鱼肉新鲜。/ ဒီဘော်းဘီ
~ ပါသေးတယ်။ 这裤子还挺新的。②皮肤不黑不白:

သူမျှ၏အသားအခေါ်မှုံးမည်လွန်မပြုလွှားပါအသား ~ ဟုပြောရမည်
ထင်သည်။ 应该说她的肤色黑白匀称。③中间, 中等的:
အကိုး ~ 二哥 II ပဲ <lat> 语气助词, 用于动词后加
重语气: တိုင်းမြှားမှလာ ~ သောဘော်လိုဘောအသင်း။ 从外

国来的排球队 / ဆရာကတို့သို့မေး ~ သော် 如果老师这
样提问……

လတ်က ပဲ <lat ka'> = လေလျှင်၊ လတ်လျှင်၊ လတ်သော်

လတ်ကော့လတ်ကော့ ကော် <dat kaw' lat kaw'> 挺着身板:
~ သွားတယ်။ 挺着身板走。

လတ်ဆတ် နဲ့ <lat hsat> 新鲜: ~ သေားဝါး 新鲜的鱼 /
~ သောလေ 新鲜的空气 / ~ သောဟင်းသီးဟင်းရွက် 新
鲜的蔬菜

လတ်တလော I နဲ့ <lat t-law:> 突然产生的, 突然发生的:
~ ပြဿနာများကိုပိမ့်စိတ်စင်စင်စားကြသည်။ 对眼前的问题更感
兴趣。/ ~ ဥာဏ်ဖြင့်လက်စပ်သည်။ 用灵感写诗。II
ကော် <lat t-law:> 立即, 即刻, 突然: ~ သေစေတတ်သော
ရောဂါမျှတဲ့။ 不是突发而致死的病。/ ~ စုံစားရရာ
လောက်ပြောပြုမယ်။ 就讲我目前想到的一些吧。

လတ်တလောချင်း ကော် <lat t-law: gyin:> 马上, 立即

လတ်တလော့ရှား၏ နဲ့ <lat t-law: nyan> 紧急情况下产生的
智慧(有时指不太成熟的意见), 急智; 灵感

လတ်တလော့အနာ့ နဲ့ <lat t-law: a-na> 急病

လတ်တလော့ပေး နဲ့ <lat t-law: u' p-dei> (罕)紧急法令
လတ်တို့တု့ နဲ့ <lat ti tut> [英 latitude] 纬度, 纬
线

လတ်း၏ ပဲ <lat tan'> 表示将来时的助词: ယနေ့ညုင်းတွင်မှုံးနဲ့
~ ॥ 今晚将有雨。/ ဂျိလိုင်လတွင်ကျင်းပ ~ သောစာမေးနဲ့
七月间将举行的考试

လတ်ရရတ် ကော် <lat y-yat / lat r-yat> = လတ်လတ်ဆတ်ဆတ်
လတ်ရားလတ်ရား ကော် <lat ya: lat ya:> = လတ်လျှေးလတ်လျှေး
လတ်လော I နဲ့ <lat law:> 新鲜

လတ်လတ် I နဲ့ <lat lat> 新鲜的; 不太旧的: ရှုံးအုံ၍ ~
တထုပ် 一件不太旧的衬衣 II ကော် <dat lat> 突然, 忽
然, 迅速地, 急速地

လတ်လတ်ထတ်ဆတ် ကော် <lat lat hsat hsat> ①新鲜地: ~
ရှုံးသေးတယ်။ 还很新鲜。②突然, 忽然, 猛然: ~ သေားသွား
သည်။ 猛然死去。

လတ်လတ်ပတ်စတ် ကော် <lat lat phat phat> (罕)①突然 ②
= စိုးပြုပြုပြု

လတ်လတ်ရှိမ်းရှိမ်း ကော် <lat lat shein: shein:> 滋润, 水灵:
အသားအခေါ် ~ ရှိသည်။ 皮肤滋润。/ သံပင်ပန်းပင်များ ~
လျှော့။ 花草树木非常苍翠。

လတ်လတ်ရှိနှုန်း ကော် <lat lat shwin: shwin:> 有生气地, 朝
气蓬勃地

လတ်လတ်လူလူ ကော် <lat lat lu lu> 有生气地, 朝气蓬勃地

လတ်လတ်လောလော ကော် <lat lat law: law:> 立刻, 马上, 急
速地

လတ်လျှေး ကဲ <lat ya:> 逛荡: ဖို့ ~ သည် ~ ဟိုသွားသည်